

စတုတ္ထအကြိမ်မြောက် ဘက်ပေါင်းစုံပါဝင်သော အကြံပေးညှိနှိုင်းအဖွဲ့ အစည်းအဝေး

သီလဝါအထူးစီးပွားရေးဇုန်

ပတ်ရှိုင်ရယ်ဟိုတယ်၊ ရန်ကုန်၊ ၂၀၁၆၊ မတ်လ ၁၇ ရက်၊ ၂ နာရီ

တက်ရောက်သူများ

Members

- ✓ Ms. Vicky Bowman, Myanmar Centre for Responsible Business (MCRB) (Chair of MSAG)
- ✓ U Kyaw Than, TSEZMC (representing Dr Than Aung)
- ✓ Mr Takashi Yanai, CEO of Myanmar Japan Thilawa Development Ltd.(MJTD)
- ✓ U Thurane Aung, Vice President. MJTD
- ✓ Daw Ei Ei Khaing, Community Relations Officer, MJTD
- ✓ U Mya Hlaing, Thilawa Social Development Group (TSDG)
- ✓ U Aye Htay, Thilawa Social Development Group (TSDG)
- ✓ U Aye Khaing Win, Project Affected People at Thilawa SEZ Phase 1
- ✓ U Sandar Wara, Income Restoration Programme/Shwemawhwun
- ✓ Ms. Jessica Spanton, Earth Rights International (ERI)
- ✓ U Zaw Zaw, Program Associate, Earth Rights International (ERI)
- ✓ Ms. Rosie Lei Zhang, Deputy Director, Myanmar Centre for Responsible Business (MCRB)
- ✓ Daw Ngu Wah Hlaing, MJTD, Assistant Officer
- ✓ Ms.Junko Kikuchi, Ko Zaw La, Ma Htar Aye Zan, Ko Eh Doh, Ma Hnin Yi Aung, JICA Expert Team (JET) (Secretariat of MSGA)

Observers

- ✓ U Min Ta La Nyan, Ball Asia Pacific Co.
- ✓ U Lang Khan Kaung, Human Resource Manager, Ball Asia Pacific Co.
- ✓ Mr. Moe Kyaw, ILO, Field Assistant
- ✓ Mr. Tong Sun, Lu Thai (Myanmar) Co., Ltd
- ✓ Mr. Wei Wei, Personnel Supervisor, Lu Thai (Myanmar) Co., Ltd
- ✓ Ma Nang Khin Khin Tun, Project Coordinator (Paung Ku)
- ✓ Ms. Naoko Katashina, Income Restoration Specialist(JICA Study Team)
- ✓ Mr. Hayato Kobayashi, Income Restoration Specialist(JICA Study Team)

၁.မိတ်ဆက်ခြင်းနှင့် ပြီးခဲ့သောအစည်းအဝေးမှတ်တမ်းအကြောင်း

- Ms Piyamal (ILO) နှင့် အဖွဲ့ဝင်အားလုံးမှ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီမှ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာသန်းအောင်အား အမြန် ကျန်မာရေးပြန်လည်ကောင်းမွန်လာစေရန် ဆုတောင်းပေးကြပါသည်။
- ဒီဇင်ဘာလတွင် ကျင်းပခဲ့သော တတိယအကြိမ်မြောက် ဘက်ပေါင်းစုံပါဝင်သော အကြံပေးညှိနှိုင်းအဖွဲ့ အစည်းအဝေး၏ အစည်းအဝေးမှတ်တမ်းကို အောက်ပါဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်ကြောင်းပြောခဲ့ပါသည်။

<http://www.myanmar-responsiblebusiness.org/dialogues/thilawa/>

၂. သီလဝါအထူးစီးပွားရေးဇုန် - ဇုန် အေ နှင့် ဇုန်ဘီ ၏ လက်တလောအခြေအနေ

သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ စီမံခန့်ခွဲမှုကော်မတီမှ နောက်ဆုံးအခြေအနေများကို ပြောပြခြင်း

- သီလဝါအထူးစီးပွားရေးဇုန် ဇုန်ဘီ စီမံကိန်းအတွက် ပြန်လည်နေရာချထားရေးလုပ်ငန်းစီမံချက် နှင့် အပိုင်းလိုက်ခွဲ၍ ဆောင်ရွက်လျက်ရှိသည့် အချက်များကို သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီက ရှင်းပြခဲ့ပါသည်။ ဧရိယာ ၂-၁ (ခန့်မှန်း ဟက်တာ ၁၀၀) အတွက် ကနဦးညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ဒုတိယအကြိမ်ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ပြုလုပ်ရန် လျှာထားပါသည်။ ဧရိယာ ၂-၂ (ခန့်မှန်း ဟက်တာ ၁၆၂) အတွက် ကနဦးညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၆ခုနှစ် ဧပြီလ ၄ရက်နေ့တွင် ပြုလုပ်ရန် လျှာထားပါသည်။ ဧရိယာ ၂-၁ အတွက် စီမံကိန်းကြောင့် ထိခိုက်နစ်နာမည့်အိမ်ထောင်စု ၆၀ ခန့် ရှိမည်ဖြစ်ပြီး ဧရိယာ ၂-၂ အတွက် ကတော့ အတိအကျပြောနိုင်ရန်လိုသေးကြောင်းပြောပြခဲ့ပါသည်။ ညှိနှိုင်းဆွေးနွေးပွဲများတွင် လူထုမှ တင်ပြလာသော အဓိကအကြောင်းအချက်များမှာ သုဿန်ကို သီလဝါစီမံကိန်း စတင်စဉ်နှင့် ပြီးဆုံးချိန်ကာလများတွင်လည်း ဆက်လက်၍အသုံးပြုလိုသည့်အချက်နှင့် စားကျက်မြေကို ဆက်လက်၍ အသုံးပြုလိုသည့်အချက်တို့ဖြစ်ပါသည်။
- TSDG က အဖွဲ့ဝင်များမှ စီမံကိန်းဧရိယာအတွင်းသို့ ကျူးကျော်များဝင်ရောက်သည့်ကိစ္စနှင့် ယင်းအပေါ် အာဏာပိုင်များမှ အရေးယူမှုမရှိသည့်အပေါ်တွင် စိုးရိမ်ကြောင်းပြောကြားပါသည်။ MJTD မှ ခြံစည်းရိုးခတ်ပေးလျှင် အဆင်ပြေနိုင်ပါသလား ဟုမေးမြန်းရာတွင် TSDG မှ အာဏာပိုင်များဘက်မှ တရားမဝင် ကျူးကျော်သူများကို အာဏာပိုင်များဘက်မှသာ အရေးယူမှု ပြုလုပ်သင့်ကြောင်းကို ပြောကြားခဲ့ပါသည်။ မိဒီယာများမှ သေချာမသိပဲ သတင်းဖြန့်ဝေမှုကြောင့် ရဲ နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့မှ ကျူးကျော်ကိစ္စကို ဖြေရှင်းရန် ခက်ခဲပါသည်။ သို့ဖြစ်ပါ၍ ဒေသခံများဘက်မှ ကျူးကျော်သူများကို ဖယ်ရှားရန် အမှန်တကယ် လိုလားကြောင်းကို အများသိအောင် ရှင်းလင်းပြောပြသင့်ကြောင်း MJTD မှ ပြောကြားခဲ့ပါသည်။
- ဆက်လက်၍ ပြန်လည်နေရာချထားရေးနေရာ အတိအကျ မသိရသေးခြင်းမှာလည်း ဒေသခံများအတွက် မိမိတို့၏အနာဂတ်အတွက် ပြင်ဆင်ရန်ခက်ခဲစေကြောင်း TSDG မှ ပြောခဲ့ပါသည်။ မြေယာပိုင်ဆိုင်မှု အငြင်းပွားခြင်း ပြဿနာကို ရှေးဦးစွာ ဖြေရှင်းပြီးမှသာ ကျန်သောကိစ္စရပ်များကို ဆက်လက် လုပ်ကိုင်သင့်ကြောင်း TSDG မှ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ထံ အကြံပြု ပြောကြားခဲ့ပါသည်။
- ဒေသခံများအတွင်းမှ ဒေသတွင်း ကြာမြင့်စွာ နေထိုင်သူများမှာ လယ်ယာမြေပိုမိုပိုင်ဆိုင်သူများဖြစ်ကြပြီး ၎င်းတို့မှာ တိုက်တွန်းတင်ပြထားသော မြိုင်သာယာကွက်သစ်သို့ မပြောင်းရွှေ့လိုကြောင်း နှင့် မူလနေရာအနီးတွင် ပြန်လည်နေရာချထားပေးရန် ရန်ကုန်တိုင်ဒေသကြီးအစိုးရအဖွဲ့သို့ စာတင်ပြီးဖြစ်ကြောင်းကို TSDG မှ ပြောကြားခဲ့ပါသည်။ မူလနေထိုင်သူများမပြောင်းရွှေ့လျှင် ဇုန်ဘီ စီမံကိန်းဖွံ့ဖြိုးရေးလုပ်ငန်း အောင်မြင်မှု ရနိုင်လိမ့်မည်မဟုတ်ဟု TSDG မှ ပြောကြားခဲ့ပါသည်။
- အစိုးရသစ် မဖွဲ့စည်းရသေးကြောင်းနှင့် ကျူးကျော်ပြဿနာကို အစိုးရသစ်လက်ထက်တွင်သာ ဖြေရှင်းရမည်ဖြစ်ကြောင်းကို U Sandar Wara မှပြောကြားခဲ့ပါသည်။ အစိုးရသစ်မှ MSAG အစည်းအဝေးအကြောင်းအကျဉ်းချုပ်ကို သိရှိလာအောင်နှင့် နောင်လာမည့် အစည်းအဝေးများတွင် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ ကိုယ်စားလှယ်အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကိုယ်စားလှယ်တက်ရောက်ရန်အတွက် လုပ်ဆောင်ရမည် ဖြစ်ကြောင်းကို လည်း မိန့်ကြားခဲ့ပါသည်။ ဥက္ကဋ္ဌမှ

လုပ်ဆောင်ရန်

- ဥက္ကဋ္ဌမှ ဒေသခံများအား ကျူးကျော်ပြဿနာအပါအဝင် လက်ရှိစိုးရိမ်ပူပန်မှု များကို အစိုးရအသစ်ထံသို့ စားရေး၍ တင်ပြရန် အကြံပြုပြောဆိုသွားပါသည်။ ဒေသခံမှ လုပ်ဆောင်ရန်

MJTD နှင့် ကုမ္ပဏီများမှ နောက်ဆုံးအခြေအနေအားပြောပြချက်

- ဇန် အေ မှ ကုမ္ပဏီစုစုပေါင်း ၆၄ ခု ရှိသည့်အနက် ၃၄ ခုမှာ ဆောက်လုပ်ရေးစတင်လုပ်ကိုင်နေပြီ ဖြစ်ပြီး ၇ ခုမှာ စတင်၍ စက်ရုံလည်ပတ်နေပြီ ဖြစ်ကြောင်းကို MJTD မှ Mr Yanai က ပြောကြားသွားပါသည်။ ဆက်လက်၍ ကုမ္ပဏီများအား ဒေသခံများကို များနိုင်သလောက်များများ အလုပ်ခန့် MJTD မှ တိုက်တွန်းကြောင်း၊ ကျန်ရှိသော ကုမ္ပဏီများ အတွက် အဆောက်အဦ ဆောက်လုပ်ခြင်းများကို နောက်နှစ်ခြောက်သွေ့ရာသီတွင် ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်းကို ပြောကြားသွားပါသည်။
- ကုမ္ပဏီတည်ဆောက်ရေးလုပ်ငန်းများကို မေလ အနှောင်းပိုင်းတွင် ပြီးဆုံးရန် မျှော်လင့်ကြောင်းနှင့် လက်ရှိ စီမံကိန်းကြောင့်ထိခိုက်နစ်နာသူများမှ ၇ ဦးကို အလုပ်ခန့်ထားကြောင်းကို Ball Asia Co.Ltd ပြောဆိုသွားပါသည်။
- ၎င်းတို့၏စက်ရုံကို စက်တင်ဘာလ ၇ ရက်နေ့ကတည်းက စတင်လည်ပတ်နေပြီးဖြစ်ကြောင်းနှင့် လက်ရှိ လုပ်ကိုင်လျက်ရှိသော အလုပ်သမား ၈၁၀ ဦး မှ အများအားဖြင့် သန်လျှင်၊ ကျောက်တန်းဒေသတွင် နေထိုင်သူများဖြစ်ကြောင်း၊ သင်္ကြန်အပြီးတွင် အလုပ်သမား ၁,၀၀၀ အထိ ထပ်မံ၍ ခေါ်ယူခန့်အပ်သွားမည်ဖြစ်ကြောင်းကို Lu Thai Co.,Ltd ပြောကြားသွားပါသည်။

ဂျိုက်ကာကျွမ်းကျင်ပညာရှင်အဖွဲ့ နှင့် ရွှေမှော်ဝန်းဒေသဖွံ့ဖြိုးရေးအဖွဲ့တို့မှ မူလဝင်ငွေအခြေအနေ ပြန်လည်ရောက်ရှိ စေရေး နှင့် ပတ်သက်သည့်အကြောင်းများကို ပြောကြားခြင်း

- မူလဝင်ငွေအခြေအနေ ပြန်လည်ရောက်ရှိစေရေး လုပ်ငန်းစဉ်အဖြစ် မှီစိုက်ပျိုးရေး နှင့် စက်ချုပ်သင်တန်းများ ကူညီနေသည့်အကြောင်းကို JETမှ ရှင်းပြခဲ့ပါသည်။ အသက်မွေးဝမ်းကျောင်းသင်တန်းများထောက်ပံ့ခြင်းက ကောင်းမွန်ပေမယ့် သင်တန်းတက်ပြီးသွားသော စီမံကိန်းကြောင့်ထိခိုက်နစ်နာသူများ အလုပ်လျှောက် သည့်အခါ အတွေ့အကြုံမရှိသဖြင့် ရွေးချယ်ခြင်းမခံရခြင်းနှင့်ပတ်သက်၍ ကုမ္ပဏီများနှင့် အခြားသော အစည်းအဝေးတက်ရောက်သူများအား အလုပ်အကိုင်အတွက် စီမံကိန်းကြောင့်ထိခိုက်နစ်နာသူများကို ဦးစားပေးစဉ်းစားပေးရန် ကိုအေးခိုင်ဝင်းမှ ပြောကြားခဲ့ပါသည်။ မိမိတို့နှင့်ကိုက်ညီသော လစာ တောင်းဆိုမှုမျိုးကိုသာ တောင်းဆိုမည်ဆိုပါက အလုပ်အကိုင်အတွက် ပိုမိုအဆင်ပြေနိုင်ကြောင်းကို ဒေါ်အိအိခိုင်မှ ထောက်ပြပြောဆိုသွားပါသည်။ ဥက္ကဋ္ဌမှ နှစ်ချက်လုံးမှာ မှန်ကန်ကြောင်း ထောက်ခံပါသည်။
- ငွေစုငွေချေးအစီအစဉ်ကို နားလည်သဘောပေါက်စေရန် အစည်းအဝေးများစွာ ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု ဇန်အေ စီမံကိန်းကြောင့် ထိခိုက်နစ်နာသူများမှ ကိုယ်စားလှယ်က ရှင်းပြခဲ့ပါသည်။ ငွေစုငွေချေးကော်မတီကိုလွန်ခဲ့သော ၉လမှ စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါအဖွဲ့ဝင် ၆၂ ဦးမှ စုစုပေါင်းစုငွေ ၂၃ သိန်း စုထားပြီးဖြစ်ပါသည်။ ဒေသဖွံ့ဖြိုးရေးရုံးပုံငွေကို ကိုယ်တိုင်စီမံခန့်ခွဲရန် အဆင်သင့်ဖြစ်နေပြီး ဖြစ်ကြောင်းကို ကော်မတီ၏ ဥက္ကဋ္ဌအနေဖြင့် ယုံကြည်ကြောင်း ၎င်းမှ ပြောကြားသွားပါသည်။ ငွေစုငွေချေးကော်မတီဝင်များအနေဖြင့် ယင်းတို့၏ စာရင်းဇယားများနှင့် စီမံခန့်ခွဲမှုများကို ကိုယ်တိုင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်းကို U Sandawara မှ ဖြည့်စွက်ပြောကြားသွားပါသည်။
- ငွေစုငွေချေးအစီအစဉ်၏ တိုးတက်မှုကို တက်ရောက်သူများမှ သဘောပေါက်ပြီး ငွေစုငွေချေးရုံးပုံငွေကို ပြင်ဆင်ပေးရန် သဘောတူကြပါသည်။ JET မှ လုပ်ဆောင်ရန်

၃. အပြစ်တင်ချက်၊ တောင်းဆိုချက်၊ စုံစမ်းမေးမြန်းချက်များအခြေအနေ

- ၂၀၁၅ မတ်လ နှင့် ၂၀၁၆ မတ်လ အကြား စီမံကိန်းကြောင့် ထိခိုက်နစ်နာသူထံမှ အပြစ်တင်ချက်၊ တောင်းဆိုချက်နှင့် စုံစမ်းမေးမြန်းချက်များကို JET မှ ရှင်းပြပါသည်။ (နောက်ဆက်တွဲတွင်ကြည့်ရန်) တစ်နှစ်အတွင်း အပြစ်တင်ချက်၊ တောင်းဆိုချက်နှင့် စုံစမ်းမေးမြန်းချက်များ ၇၄ ရှိသည့် အနက် ၈၇% မှ ဖြေရှင်းပြီးဖြစ်ပါသည်။ ကျန်ရှိသော ၁၃ ရာခိုင်နှုန်းမှာ ညှိနှိုင်းဖြေရှင်းဆဲ ဖြစ်ပါသည်။ အပြစ်တင်ချက်၊ တောင်းဆိုချက်များမှာ တဖြည်းဖြည်း လျော့နည်းလာပါသည်။ ရွှေမှော်ဝန်း ဒေသဖွံ့ဖြိုးရေးအဖွဲ့မှ မတ်လ အစောပိုင်းတွင် ကောက်ယူရရှိသော စစ်တမ်းအရလက်ရှိဒေသခံများ၏ အဓိကပူပန်မှုများမှာ အလုပ်အကိုင်နှင့် ပတ်သက်သည့်အရာများဖြစ်ပါသည်။ မိမိတို့၏အခက်အခဲများကို တိုင်ပင်ရာတွင် ၄၅ % မှာ မိမိတို့၏ မိသားစုများနှင့်သာတိုင်ပင်ပြီး၊ ၄၅% မှာ ရွှေမှော်ဝန်းဒေသဖွံ့ဖြိုးရေးအဖွဲ့နှင့် တိုင်ပင်ပြီး ၁၀% မှာ ဒေသခံကိုယ်စားလှယ်များ (သို့) CSO များနှင့် တိုင်ပင်အကြံဉာဏ်တောင်းခံကြပါသည်။
- လူထု၏ တောင်းဆိုချက်၊ စုံစမ်းမေးမြန်းချက်များကိုလိုလိုလားလားလက်ခံယူလိုကြောင်း၊ လူထုက အလုပ်အကိုင်ရရှိအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေကြောင်းကို MJTD မှ ဒေါ်အိအိခိုင်က ထပ်မံပြောဆိုသွားပါသည်။
- ဇန်နဝါရီအခြေအနေနှင့်ပတ်သက်၍ အနဲနှင့်အများ အဆင်ပြေနေ သော်လည်း ဇန်ဘီနှင့် ပတ်သက်၍ လယ်သမားတစ်ဦးမှာ လျှော်ကြေးငွေ သိန်း ၂၀၀ မရသေးသည့် ပြဿနာရှိပြီး သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ အကြောင်းပြန်မှုကိုစောင့်နေကြောင်းကို TSDGမှ ပြောသွားပါသည်။ ယင်းပြဿနာကို သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ မှ သိရှိပြီး ဖြစ်ပြီး ဆုံးဖြတ်ချက်ချနိုင်သည့် ဒေါက်တာသန်းအောင်ကို စောင့်နေကြောင်းကိုဦးကျော်သန်းမှ ပြန်လည်ပြောကြားသွားပါသည်။
- ရေပေးဝေရေးကိစ္စနှင့်နှေးခြင်းအကြောင်းကိုလည်း ဇန်နဝါရီ စီမံကိန်းကြောင့်ထိခိုက်နစ်နာသူများမှ ကိုယ်စားလှယ်က ပြောခဲ့ပါသည်။ အထက်သို့တင်ပြဖို့ရန်လိုအပ်ပါသဖြင့် ဒီကိစ္စမှ အချိန်ယူရကြောင်းကို ဒေါ်အိအိခိုင်မှ ပြောပါသည်။ လူထုနှင့်တွေ့ဆုံဆွေးနွေးတိုင်ပင်ပြီးဖြစ်ပြီး မကြာခင်မှာ စတင်ဖြေရှင်း ဆောင်ရွက်တော့မည်ဖြစ်ကြောင်းကို ဦးစန္ဒာဝရမှ ပြောကြားခဲ့ပါသည်။ ရေကိစ္စနှင့်ပတ်သက်၍ နောက်ထပ်သတင်းအချက်အလက် များကိုလည်း ဆက်လက်ဝေငှရန် ဦးစန္ဒာဝရမှ တာဝန်ယူကြောင်း ပြောကြားခဲ့ပါသည်။ ဦးစန္ဒာဝရမှ လုပ်ဆောင်ရန်

၄. Interim grievance/ပြဿနာဖြေရှင်းရေးယန္တရား

- ပြီးခဲ့သော MSAG အစည်းအဝေးနှင့် တိုက်ရိုက်ထိတွေ့ဖြေရှင်းဆောင်ရွက်သူများပါဝင်သော အစည်းအဝေး တို့တွင် ဆွေးနွေးခဲ့သည့်အတိုင်း ပြဿနာတိုင်ကြားချက်များကို ဖြေရှင်းရန်အတွက် လေးဦးလေးဖက် (သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီ၊ MJTD နှင့် JET တို့မှ CRO တို့သည် လူထုကိုယ်စားလှယ်များနှင့်အတူတကွ) တွေ့ဆုံရန်သဘောတူညီချက် ထားရှိမှု လိုအပ်သည် မလိုအပ်သည်ကို ဥက္ကဋ္ဌမှ မေးမြန်းခဲ့ပါသည်။
- (MJTD, TSMC, JET) ထိုသုံးဖွဲ့တို့ အထူးတလှယ် တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်ရန် ယေဘုယျအားဖြင့် မလိုအပ်ဟု (JET) မှ ကိုဇော်လ က ပြောကြားခဲ့ပါသည်။ စီမံကိန်းကြောင့်ထိခိုက်နစ်နာသူတစ်ဦးမှ အကြောင်းကိစ္စ တစ်စုံတစ်ရာပေါ်ပေါက်လာပါက JET မှ MJTD, TSEZMC သို့ ပြဿနာဖြေရှင်းရန် သက်ဆိုင်သည့်အဖွဲ့အစည်းသို့ တိုက်ရိုက်ဆက်သွယ်ပေးနေကြောင်းကို ပြောကြားပါသည်။ အလားတူ ဒေါ်အိအိခိုင်မှလည်း MJTD နှင့် တိုက်ရိုက်ပတ်သက်သည့် ကိစ္စရပ်များကို သူမအတတ်နိုင်ဆုံး အကောင်းဆုံးဖြေရှင်းပြီး MJTD နှင့် တိုက်ရိုက်မသက်ဆိုင်သည့် တခြားကိစ္စရပ်များကို JET ၏အကူအညီနှင့်

သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီတို့ထံဆက်လက်လွှဲပြောင်းလုပ်ဆောင်လျှက်ရှိကြောင်းကို ပြောကြားခဲ့ပါသည်။

- ဦးစန္ဒာဝရမှ ပြဿနာဖြေရှင်းရေးယန္တရား၏သဘောတရားမှာ မရှင်းလင်းသေးပါသဖြင့် ရှင်ပြရန် ERI အား တောင်းဆိုပြောကြားသွားပါသည်။
- ပြဿနာဖြေရှင်းရေးယန္တရားမှာ ERI ၏အကြံဉာဏ်မဟုတ်ပဲ PAPs များမှ တောင်းဆိုပြီး MSGA အစည်းအဝေးမှ သဘောတူညီသဖြင့် ပြဿနာဖြေရှင်းရေးယန္တရားပေါ်ပေါက်လာခြင်းဖြစ်သဖြင့် မိမိတို့၏ တာဝန်မဟုတ်ကြောင်း ERIက ပြောကြားသွားပါသည်။
- အားလုံးတွေ့ဆုံ၍ ပြဿနာဖြေရှင်းရေးယန္တရား၏ အဓိကရည်ရွယ်ချက်မှာ ရှုပ်ထွေးသော ပြဿနာများကို စုပေါင်း ဆုံးဖြတ်ချိန်ဖြေရှင်းရာတွင် ဒေသခံကိုယ်စားလှယ်များအပါအဝင် အားလုံးအတူတကွဖြေရှင်းနိုင်ရန် ဖြစ်သည်ဟု ဥက္ကဋ္ဌမှ ပြောကြားပါသည်။ အစည်းအဝေးကျင်းပရန်အတွက်နဲ့ နှစ်ပတ်တစ်ခါတွေ့ဆုံရန်မှာ မလိုအပ်ပါ။ အဖွဲ့အစည်းတစ်ခုတည်း (ဥပမာ-MJTD, TSEZMC) နှင့် ပြဿနာဖြေရှင်းရာတွင် ထိရောက်မှု မရှိဟု ဒေသခံကိုယ်စားလှယ်များမှ ခံစားရပါက အားလုံးတွေ့ဆုံရန်လိုအပ်သည်ဟု ဒေသခံကိုယ်စားလှယ်များမှ အဆိုပြုရမည်ဖြစ်သည်။ ဥပမာ ရေးပေးဝေးကိစ္စကို အားလုံးတွေ့ဆုံဖြေရှင်းရန် အမှန်တကယ်လိုအပ်သည်ဟု ဒေသခံများက ထင်မြင်ပါက ရှေ့ဆက်ဆောင်ရွက်ရန်မှာ ဒေသခံများ၏ သဘောအတိုင်းပင်ဖြစ်ပါသည်။
- ဒေသခံများမှ လိုအပ်သည်ဟုထင်မြင်ယူဆပါက စာရေးတင်ပြတောင်းဆိုရန် ဥက္ကဋ္ဌမှ အကြံပြုပြောကြားပါသည်။ နောက်တစ်ခေါက် အစည်းအဝေးတွင် နောက်ဆုံးတိုးတက်မှု အခြေအနေ အားလုံးကို ကြားနာ ဆွေးနွေးနိုင်စေရန် ဥက္ကဋ္ဌအားလည်း အသိပေးရန် ပြောကြားခဲ့ပါသည်။

အခြားသောအကြောင်းအရာများ

အစည်းအဝေးကြီး ၄ကြိမ်နှင့် အစည်းအဝေးငယ် တစ်ကြိမ်အပြီးတွင် အစိုးရအသစ်လည်းပြောင်းလဲဖွဲ့စည်းလာမည် ဖြစ်သဖြင့် ဘက်ပေါင်းစုံပါဝင်သော အကြံပေးညှိနှိုင်းအဖွဲ့မှာ အကျိုးသက်ရောက်မှုရှိမရှိ နှင့် စည်းကမ်းချက်များမှာ မှန်ကန်မှုရှိမရှိ ပြန်လည်သုံးသပ်ရမည့် အချိန်ဖြစ်ကြောင်းကို ဥက္ကဋ္ဌမှ ပြောကြားခဲ့ပါသည်။ နောက်တစ်ခေါက် အစည်းအဝေး (ယာယီသတ်မှတ်ချိန် ၂၀၁၆ ဇူလိုင်လ အစောပိုင်း) မတိုင်မှီသုံးသပ်အကဲဖြတ်မှုပြုလုပ်ရန် တတိယအဖွဲ့အစည်းမှ အဖွဲ့ဝင်များအား စီစဉ်ပေးရန် ဥက္ကဋ္ဌက JETအား ပြောကြားခဲ့ပါသည်။

အစည်းအဝေးကို ညနေ ၅နာရီတွင် ပြီးဆုံးခဲ့ပါသည်။

18 March 2016


JICA EXPERT TEAM REPORT ON COMPLAINTS, REQUESTS AND ENQUIRIES

**Complaints, Requests, Enquiries Status
(Mar 2015 - Mar 2016)**

| | Number of Complaints, Requests and Enquiries | | | Complaint Resolution / Request Closed Status | | |
|--------------|--|---------------------|-----------|--|----------|---------------------|
| | Complaints / Consultation | Requests/ Enquiries | Total | Resolved / Closed | On Track | Under Consideration |
| Mar 2015 | 4 | 3 | 7 | 4+3=7 | - | - |
| Apr | 2 | 11 | 13 | 2+11=13 | - | - |
| May | 1 | 4 | 5 | 1+4=5 | - | - |
| Jun | 0 | 6 | 6 | 6 | - | - |
| Jul | 5 | 5 | 10 | 4+5=9 | 1 | - |
| Aug | 0 | 8 | 8 | 8 | - | - |
| Sep | 1 | 5 | 6 | 4 | 1 | 1 |
| Oct | 2 | 7 | 9 | 1+5=6 | 1 | 1+1=2 |
| Nov | 2 | 3 | 5 | 1+3=4 | 1 | - |
| Dec | 1 | - | 1 | 1 | - | - |
| Jan 2016 | 1 | 2 | 3 | 1 | 1+1=2 | - |
| Feb | 1 | - | 1 | - | 1 | - |
| Mar | - | - | 0 | - | - | - |
| Total | 20 | 54 | 74 | 64 | 7 | 3 |


**Complaint Resolution / Request Closed Status
(Mar 2015 - Mar 2016)**

| Status | No. |
|-----------------------|-----------|
| Resolved/ Closed | 64 |
| On Track/ In Progress | 7 |
| Under consideration | 3 |
| TOTAL | 74 |




**Owners of Complaint , Request, Enquires Closed
(Mar 2015 - Mar 2016)**


| Owner (Resolved/ Closed by) | No. |
|----------------------------------|-----------|
| TSEZMC (/supported by JET) | 48 |
| MJTD | 6 |
| Companies at SEZ | 6 |
| Others (Ministry of Immigration) | 4 |
| Total | 64 |



**Number of Complaints ,Request, Enquiries
from Project Affected Persons
(Mar2015 -16 Mar2016)**



Category of Complaints ,Request, Enquiries from Project Affected Persons (Mar2015 -16 Mar2016)



DRAFT